

ပုဒ်ဆုံးသံ နှုး
 ပုဒ်ဆုံးသံ နှုး <pout hson: dhan> 字的尾音
 ပုဒ်ထီး နှုး <pout hti:> 缅文分号, 逗号“,”
 ပုဒ်ထီးပုဒ်မ နှုး <pout hti: pout ma'> 法律条文
 ပုဒ်ဖြည့် နှုး <pout phyi' / pout phyei'> = ဝေပူရထ
 ပုဒ်ဖြတ် နှုး <pout phyat> 缅文分号, 逗号
 ပုဒ်မ နှုး <pout ma'> ①(法律、条例的)条款, 项 ②缅文
 句号
 ပုဒ်မငါး နှုး <pout ma' nga:> ①缅甸治安法第五条的简称
 ②(喻)政治犯
 ပုဒ်မခွဲ နှုး <pout ma' gwe:> (法律、条文中的)细目, 款
 ပုဒ်ရင်း နှုး <pout yin:> 【语】词根
 ပိုဒ် မါ <pait> 段, (诗歌)行: လေးလုံးတ ~ 四言一行
 ပိုဒ်ကြီး နှုး <pait kyī:> = ပိုဒ်ကြီး
 ပိုဒ်စုံရတနာ နှုး <pait son y-du'> 缅甸一种雅都诗
 ပန်ရှူး နှုး <pan' shu:> [英 pump-shoe] 一种浅口无带
 皮鞋
 ပန် I နှုး <pan> 那伽族青年人的公房 II ကါ <pan> ①
 戴(在头耳等处): ပန်း ~ သည်။ 头上插花。 / နားတောင်း
 ~ သည်။ 戴耳环。 ②(喻)珍藏 ③请求; 请愿: အခွင့်
 ~ ပြီးမှလာခဲ့နော်။ 请了假再来。 / ဆု ~ သည်။ 祈祷。
 ပန်ကရိယ နှုး <pan k-ri' ya'> [英 pancreas] 【解】胰(腺):
 ~ ရည် 胰液
 ပန်ကာ နှုး <pan ka> [印]①电扇; 螺旋桨: မျက်နှာကျက် ~
 吊扇 / စားပွဲတင် ~ 台扇 / ~ လေးလုံးတပ်လေယာဉ် 四个
 螺旋桨飞机 ②(喻)机灵的人: ဒီလူကတော့ ~ ပဲလေ။ 这
 个人很机灵。
 ပန်ကာကျ ကါ <pan ka kya'> 机灵, 精明
 ပန်ကာတပ်လေယာဉ်ပျံ နှုး <pan ka tat lei yin byan> 螺旋桨
 飞机
 ပန်ကာရွက် နှုး <pan ka ywet> 电扇叶, 螺旋桨叶
 ပန်ကြား ကါ <pan kya:> 请求; 恳请; 请愿; 呼吁: ဆရာကို
 ~ ရှိအပြင်သို့ထွက်သည်။ 向老师请假后出去了。
 ပန်ကြားချက် နှုး <pan kya: gyet> 请愿, 呼吁
 ပန်ကြားလွှာ နှုး <pan kya: hlwa> 呼吁书, 告……书
 ပန်ခီ နှုး <pan khi> (古) = ပန်းချီ
 ပန်ချာပီ နှုး <pan khya pi> (印度)旁遮普人
 ပန်ချူ ကါ <pan khyu> (诗)祝愿
 ပန်စား နှုး <pan za:> 被请来化缘的人
 ပန်ဆု နှုး <pan hsu'> 祝福, 祈祷
 ပန်ဆို ကါ <pan hso> (诗)祝愿, 祈祷
 ပန်ဆင် ကါ <pan hsin> ①佩戴, 戴: တခေါင်းလုံးပန်းတေဝေနေ
 အောင် ~ ထား၏။ 满头插花。 ②(喻)取得胜利或成就:
 အောင်ပွဲများ ~ ရသည်အတွက်တအားတက်မိလေ၏။ 为取得的

胜利而感到鼓舞。
 ပန်ယာ နှုး <pan t-ya> = ပန်တျာ
 ပန်တယား နှုး <pan t-ya:> = ပန်တျာ
 ပန်တူတံ နှုး <b-du dan> = ပလူတံ
 ပန်တော်ကျ နှုး <pan daw gya'> ①(神、帝王、后妃)戴过后
 扔掉的花 ②【喻】弃妇
 ပန်တော်ချဉ်ထန်းလျက် နှုး <pan taw gyin ht-nyet> 棕糖球
 ပန်တော်ဆက် I ကါ <pan daw hset> (官)(给后妃等)献花
 II နှုး <pan paw zet> (官)献花人
 ပန်တော်ညို နှုး <p-daw nyo> 【植】印度芒须草 *Andropogon*
Caricosus
 ပန်တော်နီ နှုး <p-daw ni> 【植】环状芒须草 *Andropogon*
Annulatus A. Foveolatus
 ပန်တော်ပန်း နှုး <pan daw ban:> 神、帝王、皇后等戴的花
 ပန်တော်ပျံ နှုး <p-daw pyu> 【植】孙颖草 *Andropogon*
Pertusus
 ပန်တော်မြက် နှုး <p-daw myet> 【植】芒须草
 ပန်တော်ဝင် နှုး <pan daw win> ①宫廷后妃等戴的花 ②
 与宫廷后妃相配之物
 ပန်တောင်း ကါ <pan taun:> 恳求, 祈求
 ပန်တျာ နှုး <pan t-ya> ①音乐 ②演奏: ~ ကျောင်း 音乐舞
 蹈学校 / ~ သည် 音乐演奏者。
 ပန်တျား နှုး <pan t-ya:> = ပန်တျာ
 ပန်ထွာ ကါ <pan htwa> (书)请愿, 请求
 ပန်ထွေ ကါ <pan htwei> (书)恳求, 祈求
 ပန်ထွေပျော် I နှုး <pan htwei byaw> (拌有西红柿、辣椒、
 蒜、香菜等的)卤虾汁佐料 II ကါ <pan htwei phyaw>
 做卤虾汁佐料
 ပန်ခါဝံ နှုး <pan da wun> [英·缅 Panda + ဝံ] 【动】熊猫
 ပန်ရသီ နှုး <pan n-r-thi> [巴]月圆日
 ပန်ကံ I နှုး <p-net> [孟]①【建】木桩子(挖墙基用标记)
 ②(建筑物的)地基 ③(喻)基础 II ကါ <pan net>
 (书)祝愿; 发誓
 ပန်ကံခုံ နှုး <p-net khon> 地基
 ပန်ကံချ ကါ <p-net khya'> ①【建】打地基: ~ ပဲ့ 奠基奠
 礼 ②(喻)打基础
 ပန်ကံငုတ် နှုး <p-net ngout> 小木桩, 杙
 ပန်ကံတိုင် နှုး <p-net tain> 小木桩, 杙
 ပန်ကံထူ ကါ <p-net htu> = ပန်ကံချ
 ပန်ကံရိုက် ကါ <p-net yait> ①【建】打桩子 ③开场
 ပန်ကံသည်း နှုး <p-net the:> = ပန်ကံ
 ပန်ကံသည်းစိုက် နှုး <p-net the: sait> ①打桩子 ②(喻)打
 基础
 ပန်ကံသည်းရိုက် ကါ <p-net the: yait> = ပန်ကံရိုက်